

အသက် ၁၂ နှစ်အထက်ရှိပြီး COVID-19 ကာကွယ်ဆေး မထိုးရသေးသောသူများအတွက် အခမဲ့ထိုးနိုင်မှာဖြစ်ပါ သည်။ ကျွန်ုပ်တို့၏ အသိုင်းအဝိုင်းလူထု နှင့် မိသားစုများကို COVID ရောဂါကူးစက်ခြင်းမှ ကာကွယ်နိုင်ရန် Calhoun County ပြည်သူ့ကျန်းမာရေးဦးစီးဌာန (CCPHD) နှင့် Grace Health တို့သည် BCPS ကျောင်းရှိရာ နေရာများသို့ လာမည့် ရက်သတ္တပတ်တွင် ကာကွယ်ဆေးထိုးရန် အခွင့်အလမ်းများ ပေးမှာဖြစ်ပါသည်။

- **အင်္ဂါနေ့၊ ဇူလိုင် ၂၇ ရက်- ညနေ (၃ မှ ၆) နာရီ။** Northwestern အလယ်တန်းကျောင်း (လိပ်စာ- 176 Limit St.)
 - CCPHD မှ အသက် ၁၂ နှစ်ကလေးများအတွက် Pfizer ကာကွယ်ဆေးကို အသုံးပြုရန်ကမ်းလှမ်း ထားပြီး၊ အသက် ၁၈ နှစ်အထက်ရှိသူများအတွက် Johnson & Johnson ကာကွယ်ဆေးကို တော့ထိုးမည့်သူ၏ တောင်းဆိုချက်အရ ထိုးပေးသွားမှာဖြစ်ပါသည်။
- **ကြာသပတေး၊ ဇူလိုင် ၂၉ ရက်၊ နံနက် (၁၀ မှ ညနေ ၆) နာရီ - Battle Creek Central အထက်တန်းကျောင်း (United Way နှင့် Champion St.အကြားမှာတည်ရှိသောအဆောက်အအုံ၏အပြင်ဖက်) [ကျန်းမာရေးနှင့်ညီညွတ်သော လူနေမှု Healthy Living Carnival](#) ပြုလုပ်စဉ် ရရှိမှာဖြစ်ပါသည်။**
 - Grace Health အနေဖြင့် ကာယကစားသမားများ၊ အကြားအာရုံနှင့်အမြင်အာရုံစစ်ဆေးသူများ၊ ပွဲတော်နှင့်ဆိုင်သောဂိမ်းကစားသူများ၊ အခမဲ့အစာအစာလာယူသူများမှ အသက် ၁၂ နှင့် အထက် ရှိသူ အားလုံးကို Pfizer ကာကွယ်ဆေးထိုးရန် ကမ်းလှမ်းထားပါသည်။
- **အင်္ဂါနေ့၊ ဩဂုတ်လ ၁၇ ရက်- ညနေ (၃ မှ ၆) နာရီ။** Northwestern အလယ်တန်းကျောင်း (လိပ်စာ- 176 Limit St.)
 - CCPHD မှ အသက် ၁၂ နှစ်ကလေးများအတွက် Pfizer ကာကွယ်ဆေးကို အသုံးပြုရန်ကမ်းလှမ်း ထားပြီး၊ အသက် ၁၈ နှစ်အထက်ရှိသူများအတွက် Johnson & Johnson ကာကွယ်ဆေးကို တော့ထိုးမည့်သူ၏ တောင်းဆိုချက်အရ ထိုးပေးသွားမှာဖြစ်ပါသည်။
- CCPHD လိပ်စာ - 190 E Michigan Avenue ညွှန်လည်း အခမဲ့ ကာကွယ်ဆေးထိုးခြင်းကို တနင်းလာ မှ ကြာသပတေးနေ့ အတွင်း နံနက် (၇ မှ ၁၂:၃၀)နာရီ နှင့် ညနေ (၁ မှ ၄:၃၀)နာရီ အထိ။ သောကြာနေ့တွင် နံနက် (၈ မှ ၁၂)နာရီအထိ၊ ရက်ချိန်းယူပြီး ထိုးနိုင်ပါသည်။ ရက်ချိန်းယူမည်ဆိုပါက ဤဖုန်းနံပါတ် 269-969-6363 ကိုခေါ်ယူနိုင်ပါသည်။

ကျွန်ုပ်တို့သည် ၂၀၂၁-၂၂ ပညာသင်နှစ်အတွက် အစီအစဉ်များအပြီးသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိပါသည်။ ဤအစီအစဉ်ကို ပညာရေးဘုတ်အဖွဲ့သို့ မတင်ပြရသေးသော်လည်း ကျွန်ုပ်တို့၏ ဦးစားပေးအရာမှာ BCPS ကျောင်းသားအားလုံးအတွက် မကြာသေးမီက ထုတ်ပြန်ထားသော လမ်းညွှန်ချက် [guidance from the American Academy of Pediatrics](#) (AAP) အတိုင်း လာမည့် fall တွင် အချိန်ပြည့်ဖြင့် လူကိုယ်တိုင် ကျောင်းသို့ လုံခြုံစွာ တက်နိုင်ရန်ဖြစ်သည်။

ကျွန်ုပ်တို့၏ လူထုအသိုင်းအဝိုင်းအတွင်း ဗိုင်းရပ်စ်ယုံန့်မှု နှေးကွေးစေရန်၊ စာသင်နှစ် မစတင်မီအချိန်တွင် COVID-19 ကာကွယ်ဆေးထိုးထားကြပါရန် ကျောင်းသားများကို တိုက်တွန်းလိုပါသည်။ သို့မှသာ ကျွန်ုပ်တို့သည် ဘေးကင်းလုံခြုံစွာ ကျောင်းတက်နိုင်ကြမည် ဖြစ်ပါသည်။ အကယ်၍ သင့်အနေဖြင့် သင့်မိသားစုအတွက် ကာကွယ်ဆေးထိုးမည်ဟု ဆုံးဖြတ်၍သော်၎င်း၊ သိလိုသောမေးခွန်းရှိ၍သော်၎င်း သင့်ရဲ့ မိသားစုဆရာဝန် ထံဆက်သွယ်ပါ။

ကာကွယ်ဆေးနှင့်ပတ်သက်၍ မေးလေ့မေးထရှိသော မေးခွန်းများအတွက် ပိုမိုသိရှိလိုပါက ဤနေရာ allincalhoun.org ဥွှ်၎င်း သို့မဟုတ် သိလိုသောမေးခွန်းရှိပါက Calhoun County ပြည်သူ့ကျန်းမာရေးဌာန သို့၎င်း ဤဖုန်းနံပါတ် 269-969-6370 တွင်ခေါ်ဆိုမေးမြန်းနိုင်ပါသည်။